

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။

အမှတ်စဉ်- 000001
ပတာခ(ကသခ)-၀၅-၀၁



ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်း ၄၂၊ စည်းမျဉ်းခွဲ (ဇ) နှင့် (ဈ) တို့အရ
ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ခဲ့ကြောင်း သက်သေခံလက်မှတ်
(ပြည်တွင်း၌ ဝယ်ယူခြင်း/ ဝန်ဆောင်မှုဆောင်ရွက်ခြင်း)

ရောင်းချသူ /လုပ်ငန်းဆိုင်အမည်-----
ဝန်ဆောင်မှုဆောင်ရွက်သူ-----

လိပ်စာ-----

လုပ်ငန်းမှတ်ပုံတင်လက်မှတ် အမှတ်-----
အခွန်ထမ်းမှတ်ပုံတင်(TIN)-----

စည်းကြပ်မှုခံယူသည့်ရုံး-----
ရောင်းချသည့် ရက်စွဲ-----
ဝန်ဆောင်မှုဆောင်ရွက်သည့်-----

ဝယ်ယူသူ /လုပ်ငန်းဆိုင်အမည်-----
ဝန်ဆောင်မှုရယူသူ-----

လိပ်စာ-----

လုပ်ငန်းမှတ်ပုံတင်လက်မှတ် အမှတ်-----
အခွန်ထမ်းမှတ်ပုံတင်(TIN)-----

စည်းကြပ်မှုခံယူသည့်ရုံး-----
ကုန်ရောင်း ပြေစာအမှတ်-----
ဝန်ဆောင်မှုရငွေ-----

အမှတ်စဉ်	ရောင်းချသည့် ကုန်စည်/ ဝန်ဆောင်မှု အမျိုးအမည်	ရေတွက်ပုံ	အရေအတွက်	ဈေးနှုန်း		အခွန်မပါ ရောင်းရငွေ/ ဝန်ဆောင်မှုရငွေ		ကျသင့်အခွန် (ကျပ်)
				ကျပ်	ပြား	ကျပ်	ပြား	
								
စုစုပေါင်းကျသင့်အခွန်-----								

အထက်ပါကျသင့်အခွန်ငွေ(စာဖြင့်)ကျပ်-----တိတိကို
-----ခုနှစ်၊-----လအတွက် ကုန်ရောင်းရငွေ အပေါ်တွင် တစ်ပါတည်းပေးဆောင်မည်ဖြစ်ကြောင်း
ဝန်ခံကတိပြုပါသည်။ ဝန်ဆောင်မှုရငွေ



ကုန်ရောင်းချသူ လက်မှတ်
ဝန်ဆောင်မှုဆောင်ရွက်သူ

မှတ်ချက်။

မှတ်ပုံတင်ပြီးသည့်ကုန်ထုတ်လုပ်ရောင်းချသူ/ ကုန်သွယ်မှုဆောင်ရွက်သူ/ ဝန်ဆောင်မှုဆောင်ရွက်သူသည် မိမိ၏ကုန်စည်/
ဝန်ဆောင်မှုကို အခြားမှတ်ပုံတင်ပြီးသည့်ကုန်ထုတ်လုပ်ရောင်းချသူ/ ကုန်သွယ်မှုဆောင်ရွက်သူ/ ဝန်ဆောင်မှုဆောင်ရွက်သူ
က ဝယ်ယူသည့် / ဝန်ဆောင်မှုရယူသည့်အခါ ဤသက်သေခံလက်မှတ်ကို (၃)စောင် ပြုစုရေးသားရမည်။ မူရင်းကို ဝယ်ယူသူ/
ဝန်ဆောင်မှုရယူသူသို့ ပေးအပ်ရန်ဖြစ်ပြီး မူရင်းခွဲကို ဝယ်ယူသူ/ ဝန်ဆောင်မှုရယူသူအား အခွန်စည်းကြပ်သည့်
သက်ဆိုင်ရာအခွန်ရုံးသို့ ပေးပို့ရမည်။ ကျန်မူရင်းခွဲ တစ်စောင်ကို လက်ခံ အဖြစ် မိမိထံ၌ သိမ်းဆည်းထားရမည်။